

(၁)	ပန်ကိတ်ရှိရှုံးနှင့် အနိဇာင်ပဲအနှစ်ပန်ကိတ်(တရာတ်)	J	(၁၉)	ဝက်သားထမင်းကပ်လုံးပေါင်းနှင့်ပူဒီနာမြှုပ်ဆော့(ပိယက်နှုံး)	၄၀	(၃၆)	ငုံကျောမီးအတွက်ပန်ကိတ်	၅၆
(၂)	ပန်ကိတ်ရှိရှုံးနှင့် အနိဇာင်ပဲအနှစ်ပန်ကိတ်(တရာတ်)	၄	(၂၀)	ပန်ကိတ်ရှိရှုံးနှင့် အနိဇာင်ပဲအနှစ်ပန်ကိတ်(တရာတ်)	၅၂	(၃၇)	ကြော်ချုပ်တော်	၅၈
(၃)	ကြော်ပေါင်းကိတ်(တရာတ်)	၆	(၂၁)	ဝက်သားနှင့်ပူစွဲနောက်ချွဲပြုတ်(ပိယက်နှုံး)	၅၆	(၃၀)	ပုန်လျှော့နှုံးကိတ်	၁၀၂
(၄)	ဖက်ထုပ်ပြုတ်(တရာတ်)	၁၀	(၂၂)	နှုံးခေါ်/သီးနှံချောင်းအစပ်ရည်ပြင်း ငါးကင်(ပလေးရှား)	၆၀	(၃၉)	ကြော်သွေ့ပြုရန်းနှွေး ချို့သို့ကော်	၁၀၄
(၅)	ပန်သီးတော်စီ(တရာတ်)	၁၂	(၂၃)	ကြော်သားဆာတော်နှင့် မြှုပ်ဆော့(ပလေးရှား)	၆၄	(၄၁)	အာဏုဂျုံးရောင်ကြော်	၁၀၆
(၆)	သီးစွဲတွေ့ကျောက်ကျော့(တရာတ်)	၁၄	(၂၄)	သီးဟိုင်းခေါ်ချောင်းနောပ်ရည်ပြင်း ကင်သောင်းကင် (အင်ဒိုးရှား)	၆၈	(၄၂)	ကြော်သွေ့ပြုပေါင်းပုန့်ကော်	၁၁၀
(၇)	ရှိုးပိုင်(ကဏ္ဍနှင့်ဝိုင်သားပက်ထုပ်)	၁၆	(၂၅)	အပဲဆာတော်နှင့်သရက်သီးအစပ်ချုံ့ရည်(အင်ဒိုးရှား)	၇၀	(၄၃)	ပေါင်မုန်ကော်နှင့် မြှုပ်ထော်ပတ်သွက်	၁၁၂
(၈)	ဝက်သားကောက်သွင်းထုပ်(တရာတ်)	၂၀	(၂၆)	ပုစွဲဆာတော်နှင့် သဘောသီးဆော့ (အင်ဒိုးရှား)	၇၂	(၄၄)	ပန်သီးအတွက်ပေါင်မုန်(အဖော်ကန်)	၁၁၄
(၉)	ကြော်သားပက်ထုပ်ပေါင်း(တရာတ်)	၂၄	(၂၇)	သီးဟိုင်းခေါ်ကြော်သားကင်(အင်ဒိုးရှား)	၇၄	(၄၅)	ငုံကျောမီးပေါင်မုန်(အဖော်ကန်)	၁၁၆
(၁၀)	ငါးဆုပ်လုံးနှင့် ပြေားလိုင် ဒင်း(ပါ)ဆမ်း	၂၀	(၂၈)	ရန်းနှွေးမြှုပ်ထမင်းလုံးကြော်(အင်ဒိုးရှား)	၇၆	(၄၆)	ငုံကျောမီးကိတ်(အာရုံ)	၁၁၀
(၁၁)	သက်သက်လွှာတွေ့ပက်ထုပ်ပေါင်း(အာရုံ)	၂၀	(၂၉)	ဝက်သား၊ မြှုပ်ပက်ထုပ်ကြော် နှင့် မက်မွန်ဆော့(အင်ဒိုးရှား)	၇၈	(၄၇)	ပေါင်မုန်နှင့်ထော်ပုံးပုံး(အက်လိုပ်)	၁၂၂
(၁၂)	ဓမ္မသား(အိန္ဒိယ)	၂၂	(၂၀)	ပုစွဲကင်အစပ်(အင်ဒိုးရှား)	၈၂	(၄၈)	မြှုပ်ထော်ကွဲတော်ကိုး(အဖော်ကန်)	၁၂၅
(၁၃)	ကြော်သွေ့ပြု(အိန္ဒိယ)	၂၄	(၂၁)	အာဏုးနှင့်ပူစွဲပရုံကိတ်(ပိုလစ်ပိုင်)	၈၄	(၄၉)	လန်းသန်းစော် နိုးပရိုးစုံရည်(အဖော်ကန်)	၁၃၀
(၁၄)	ကြော်ကင်(ထိုင်း)	၂၆	(၂၂)	နိုးချော့ကလက်အဗ္ဗာ(ပိုလစ်ပိုင်)	၈၆	(၅၀)	ပေါင်မုန်စိုးစိုး	၁၃၂
(၁၅)	ဝက်သားစဉ်းကောနှင့်သီးစွဲ(ထိုင်း)	၂၀	(၂၃)	အာဏုးထမင်းလုံးကြော်(ပိုလစ်ပိုင်)	၈၀	(၅၁)	ရန်းနှွေးပုန်လျှော့နှုံးကိတ်(အက်လိုပ်၊ ခေါ်ကြော်)	၁၃၆
(၁၆)	အမွှေးအကြိုင်းပါးမျိုးပြင်း ပျော်ရည်းကင်(ပိယက်နှုံး)	၄၁	(၂၄)	ကဏ္ဍနှုံးတိုးဟုံးပက်ထုပ်(ဂျုပ်)	၉၀			
(၁၇)	ကဏ္ဍနှုံးဝက်သားနှင့် မူးကော်ပြန်လိုပ်ကြော် (ပိယက်နှုံး)	၄၄	(၂၅)	အာဏုးပြုတွေ့ချောင်း ရန်းနှွေးကြော်သားအတွက်	၉၂			